

Padauk (Padauk.ttf from padauk-2.8)

The English text in this document is in Liberation Sans because in X₃La^AT_EX the latin letters of the font typeset all over each other. I will repeat this in the font after the Burmese text so you can see for yourself.

(I was going to repeat it here, but it scrawled over everything before the digits.)

As before, this is Article 1 of the UDHR.

Source: http://unicode.org/udhr/assemblies/first_article_all.html

Burmese

၀၁၇၈၂၉၇၈၈

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဉာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။

The English text in X₃La^AT_EX is broken | broken | broken